

အင်္ဂလိပ်ဘာသာက တန်ဖိုးအများကြီးရှိတာပေါ့။

ကျွန်တော် Facebook ပေါ်မှာပြီး Newsfeed ကိုဖတ်ရင်း သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို link တစ်ခုဝေတယ်။ အဲဒီ link က ဒီ ဓာတ်ပုံကိုညွှန်တယ်။

မြန်မာ စကား နှင့် အင်္ဂလိပ်စကားယှဉ်ကြည့်ခြင်း

မြန်မာတွေက အင်္ဂလိပ်စကားကို
ပြောနိုင်ကြတယ် ... ဒါပေမယ့်
အင်္ဂလိပ်တွေ မြန်မာလိုမပြောတတ်ကြဘူး

ထို့ကြောင့် မြန်မာစကားကအင်္ဂလိပ်စကားထက်
ပိုတန်ဖိုးကြီးသည် ... :p

ပျော်ချင်ရင်ဒီကိုလာ

မောင်နီ

ဒီဓာတ်ပုံကိုတွေ့တော့ မယုံနိုင်ခဲ့ဘူး။ အထူးသဖြင့် မြန်မာလိုပြောတတ်တဲ့ အမေရိကန်းလူမျိုးဖြစ်မှုလို့ ကျွန်တော်အတွက် ဒီဓာတ်ပုံက ထူးခြားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပုံရဲ့စကားတွေဟာ မမှန်ဘူးလို့ထင်တယ်ကြောင့်။

Comment တွေကိုကြည့်ရင် "မှန်လိုက်တာပေါ့" လို့ပြောတဲ့ မြန်မာလူမျိုးတွေကိုတွေ့မယ်။ ပြီးတော့လည်း "Imm, bcuz english is international language lay!!" လို့ပြောတဲ့လူများစွာကိုလည်းတွေ့မယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့ ဘလောက်ကိုမလာဖူးဘူးလို့သေချာတာပေါ့။ ကမ္ဘာလုံးမှာ "_____ လူမျိုးဟာ _____ ဘာသာစကားလိုမပြောတတ်ဘူး" လို့ထင်တဲ့လူမျိုးအများကြီးရှိတယ်။ အဲဒီအယူအဆ ရိုးရာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးစုံထင်တာက သူတို့ရဲ့ကိုယ်ပိုင်ဖြစ်တဲ့ ဘာသာစကားဟာ အခက်ခဲဆုံးဖြစ်တယ်။ ဒါပေမယ့် တကယ်လိုမဟုတ်ပါဘူး။ ဘယ်ဘာသာစကားမဆိုမှာ ခက်ခဲခြင်းတွေ နဲ့ ရိုးခြင်းတွေရှိမယ်။

တန်ဖိုးရဲ့အကြောင်းအရာကတော့...

လူတစ်ချို့ရဲ့စကားတွေဟာ မှန်တာပေါ့။ အင်္ဂလိပ်စကား... ကိုယ့်ရဲ့မိခင်ဘာသာစကားက အပြည်ပြည်ဆိုင်ရာဖြစ်တဲ့ဘာသာစကားပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ဆေးအတတ်ပညာ၊ ဘာသာရေး၊ နည်းနာအတတ်ပညာ၊ ပြီးတော့ အထူးသဖြင့် အင်တာနက်တွင် အင်္ဂလိပ်ဘာသာဟာ အများကြီးသုံးဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာလုံးမှာ ဒီပညာနဲ့အရေးတွေအကြောင်း နားလည်စေချင်တယ်ဆိုရင် အင်္ဂလိပ်ဘာသာကိုလေ့လာသင့်ပေါ့။ ပြီးတော့ အင်္ဂလိပ်ကို လေ့လာဖို့ ဘာသာစကားအားလုံးလှနီးပါးလို့ အင်္ဂလိပ်စာ

သင်ပေးစာအုပ်တွေ၊ သင်ပေးဗွီဒီယိုတွေ၊ အတန်းတွေ၊ ကျန်ရှိရာ... ဖန်းတီးဖြစ်ခဲ့ကြတယ်။
မြန်မာဘာသာအနေနဲ့တော့ အခြေအနေက ခွဲခြားပါတယ်။

မြန်မာဘာသာရဲ့တန်ဖိုးဘယ်မှာလဲဟင်

အင်္ဂလိပ်လူမျိုးတွေ မြန်မာပြည်ကိုရောက်ကတည်းက အနောက်ဘက်လုံးဟာ ဗမာနိုင်ငံအကြောင်းနည်းနည်းသိပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အရမ်းငယ်တဲ့နိုင်ငံဖြစ်မို့လို့ တရပ်နိုင်ငံမှာထက်၊ အိန္ဒိယနိုင်ငံမှာထက်၊ ထိုင်းနိုင်ငံမှာထက် မြန်မာနိုင်ငံမှာ စီးဝင်ခြင်းလျှော့ကြီးပါတယ်။ (အနောက်အဘက်အတွက်လို့ပြောနေတယ်နော်။) ဖြစ်နိုင်တာက တရပ်နိုင်ငံ (သို့) ထိုင်းနိုင်ငံ (သို့) ရှေးရှာနိုင်ငံ မှာ လူတစ်ချို့တွေ စီးပွားရေးအတွက် သို့မဟုတ် နိုင်ငံရေးအတွက်မို့လို့ မြန်မာဘာသာကိုလေ့လာကြတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံက ဗမာပြည်ကို ကိုလိုနီနယ်မြေ ထူထောင်ကတည်းက မြန်မာလူမျိုးများစွာ အင်္ဂလိပ်ဘာသာကိုလေ့လာခဲ့ပြီမို့လို့ နိုင်ငံများစွာအတွက် မြန်မာဘာသာကိုလေ့လာတာမလိုအပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ကမ္ဘာလုံးဟာ အင်္ဂလိပ်စာကိုသင်နေတယ်။ ကျွန်တော်အတွက်တော့ မကောင်းဘူးပေါ့။

ကျွန်တော် မြန်မာဘာသာကိုလေ့လာနေတဲ့ အမေရိကန်းလူမျိုးအနေနဲ့ ဒီဘာသာလို ကိုယ့်ရဲ့ မိခင်ဘာသာစကားဖြစ်သလိုပြောချင်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးသူငယ်ချင်းအများကြီးရှိပေမယ့်၊ ဗမာဘာသာအဘိဓာန်တချို့ရှိတယ်ပေမယ့်၊ မြန်မာသီချင်းတွေကိုနားထောင်ပေမယ့်၊ မြန်မာသတင်းစာကိုဖတ်ပေမယ့်၊ မပြည့်ပါဘူး။ အမေရိကန်းနိုင်ငံမှာ ဂျာမန်ဘာသာ၊ စပိန်ဘာသာ၊ တရုတ်ဘာသာ၊ (သို့) ဂျပန်ဘာသာကိုတောင် သင်ယူချင်တယ်ဆိုရင် ဘယ်စာအုပ်ဆိုင်မဆိုကိုသွားပြီးတော့ သင်ယူစလို့ရတယ်ကွာ။ ကျွန်တော်အတွက်ကတော့ လွန်းခဲ့တဲ့ခုနှစ်ကတည်းက ဗမာစာအုပ်၊ ဗမာသီချင်း၊ ဗမာအဘိဓာန်၊ ဗမာဗွီဒီယို၊ နဲ့ ဗမာသူငယ်ချင်းများစွာကို စုဆောင်းပြီ။ မြန်မာဘာသာကိုလေ့လာချင်တယ်ဆိုရင် စာအုပ်ဆိုင်မှာ ဘာမှမရှိဘူးကွာ။ ထားပါတော့ အရမ်းလွယ်တဲ့စကားပိုဒ်စာအုပ်တစ်အုပ်ရှိနိုင်မယ်။ ဒါပေမယ့် အဲလိုဘဲ။ ကျွန်တော်ထင်တာက မြန်မာစကားက အင်္ဂလိပ်စကားထက် တန်ဖိုးတကယ်ပိုကြီးတယ်ဆိုရင် တခြားနိုင်ငံကလူတွေအတွက် မြန်မာစကားကိုလေ့လာအောင် အားထားရာ ပိုများရှိအပ်တယ်။

မြန်မာလူမျိုး“တွေ” အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ကြလား။

ကျွန်တော့်ကိုနားလည်ကြဦး ကျွန်တော်ထင်တာက မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ကြတာ မဟုတ်ပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်ထက် အင်္ဂလိပ်လိုပြောတာ ပိုယဉ်ကျေးတယ်လို့ထင်တယ်။ နောက်ပြီးတော့ အစ်မ ချမ်းမြေ့ကိုင် ကျွန်တော်ထက် အင်္ဂလိပ်လိုရေးတာ အကုန်အစင် ပိုကောင်းတာပေါ့။ ဒါပေမယ့် မြန်မာလူမျိုးတိုင်း အင်္ဂလိပ်လိုပြောတတ်လား။

<http://www.youtube.com/watch?v=WNSgT4GQTjg>

မပြောတတ်ကြပါပေါ့။ ဒါပေမယ့် အဲဒါဟာ သိပ်မဆိုးဘူး။ ဘာလို့လဲဆိုတော့ နေ့စဉ်နေ့တိုင်းရဲ့ဘဝမှာ အင်္ဂလိပ်ဘာသာ မလိုအပ်ပါဘူး။ ကိုယ့်တို့ရဲ့မြို့တွင်တောင် အင်္ဂလိပ်လိုလုံးဝမပြောတတ်တဲ့လူတွေရှိတယ်။ (အထူးသဖြင့် အမေရိကန်းနိုင်ငံမှာနေကြမို့လို့ သူတို့ရဲ့မသိခြင်းဟာ အံ့ဩစရာဘဲ။)

အင်္ဂလိပ်ဘာသာကတန်ဖိုးအကြီးဆုံးတဲ့ဘာသာစကားဖြစ်တယ်... အခု...

ဟိုးအရင်တုန်းက Latina ဘာသာစကားက နိုင်ငံရေးအတွက်၊ (အနောက်အဘက်မှာရှိတဲ့) ဘာသာရေးအတွက်၊

အနုပညာအတွက်၊ နဲ့ သိပ္ပံပညာအတွက် တန်ဖိုးအကြီးဆုံးတဲ့ ဘာသာစကားဖြစ်ခဲ့တယ်။ အဲဒါနောက် ဘာဖြစ်မိလဲ။
Latina ဘာသာက သတ်တဲ့ဘာသာစကား (dead language) လို့ဖြစ်ခဲ့ပြီ။ (ပါဠိဘာသာလိုပေါ့။)
အင်္ဂလိပ်ဘာသာနဲ့လည်းဖြစ်မယ်လို့မပြောနေဘူး။ ဘာဖြစ်မှာလဲဆိုတော့ ဘယ်သူမှမသိနိုင်ဘူး
(ဗေဒင်ပညာကိုယုံကြည်ရင်တော့ သိနိုင်တယ် :P)။

ဆော်ရီ ကိုမောင်နီ။ ကျွန်တော်ထင်တာက ခင်ဗျားဟာ အရမ်းမှားသွားပါပြီ။ အင်္ဂလိပ်ဘာသာ အပြည်ပြည်ဆိုင်ရာစွာ
တက်တဲ့ကြောင့် မြန်မာဘာသာထက် (အခုတော့) တန်ဖိုးပိုကြီးတာပေါ့။ ဒါပေမယ့် မြန်မာဘာသာကိုချစ်သူတွေ
(ကျွန်တော်လိုပေါ့) အမြဲတမ်း မြန်မာဘာသာကိုလေးစားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဘာသာဟာ
စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ထင်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာဘာသာစကားမဖြစ်ပေမယ့်
ကျွန်တော်တို့အတွက် မြန်မာဘာသာဟာ အမြဲတမ်း အမှန်ထက်ထူးဖြစ်ပါမယ်။

(ကုန်ကြွေးရရင်... မြန်မာဘာသာကိုလေ့လာဖို့ အားထားရာ ပိုများလုပ်ကြပါဦး)